

ဖိတ်တဝက်စဉ်တဝက် ကဝါ <phait t-wet sin t-wet> 干活不利
 落撒得到处都是; ဆန်ဆေးထားလိုက်တာ ~ နဲ့အောက်မှာဖွေး
 နေတာပဲ။ 淘米撒得满地都是白花花的。
 ဖိတ်ပင့် ကါ <phait pin> 请, 邀请
 ဖိတ်ဖိတ် ကဝါ <phait phait> 闪耀地, 闪烁地; ဆံပင်များဖြိုး
 ထားလိုက်တာ ~ ပြောင်နေတာပဲ။ 头发梳得锃亮。
 ဖိတ်ဖိတ်ကြွ ကါ <phait phait kywa> 闪闪发光
 ဖိတ်ဖိတ်စဉ်စဉ် ကဝါ <phait phait sing zing> = ဖိတ်တဝက်စဉ်
 တဝက်
 ဖိတ်ဖိတ်တောက် ကါ <phait phait taut> 闪闪发亮, 闪烁; စား
 ပွဲကိုပါလစ်ဆီသုတ်ထားလိုက်တာ ~ နေတာပဲ။ 桌子上涂了一层
 亮光漆锃亮锃亮的。也写作, ဖိတ်ဖိတ်ပါ, ဖိတ်ဖိတ်ပြို, ဖိတ်ဖိတ်
 ပြောင်, ဖိတ်ဖိတ်လက်, ဖိတ်ဖိတ်လှ
 ဖိတ်ဖိတ်စ ကါ <phait phait hta> 闪亮, 闪光耀眼
 ဖိတ်ဖိတ်လည် ကါ <phait phait le> 晶莹
 ဖိတ်မန် ကါ <phait man> 邀请
 ဖိတ်မန္တကပြု ကါ <phait man d-ga' pyu> 邀请, 邀集
 ဖိတ်ယို ကါ <phait yo> 溢出
 ဖိတ်ရွန်း ကါ <phait shun> 发光, 发亮
 ဖိတ်လက် ကါ <phait let> 闪亮, 闪烁
 ဖုတ် I နှု၊ <phout> ① 尘土, 灰尘; ~ တထောင်းစောင်းထစ်။
 尘土飞扬。② 守土地的妖魔鬼怪, 也写做 ဘုတ် ③ [动]
 沙梭子, 蚁狮 ④ 散乱的头发、草等; ဦးဖုန်း ~ 小儿头顶上
 留的一小束发 / မြစ် ~ 草丛 II ကါ <phout> ① 烤,
 烘, 煨; ကန်ဖုန်းခွဲ ~ သည်။ 烤白薯。 / ဝေါင်မုန့် ~ သည်။
 烤面包。② 烧结(石灰); ထုံး ~ သည်။ 烧石灰。 / အုတ်
 ~ သည်။ 烧砖。 / ဆိုး ~ သည်။ 烧陶器。③ 火葬, 火化
 ဖုတ်ကန် ကဝါ <phout kh-ne> 扑地一声; ပန်းသီးတလုံး ~ ဧကွ
 ကျတယ်။ 扑地一声掉下来一个苹果
 ဖုတ်ကင် ကါ <phout kin> 烤, 烘, 煨; ဝါနှင့် ~ ရှိစားသည်။
 用火烤着吃。
 ဖုတ်ကောင် နှု၊ <phout kaun> ① 魔鬼 ② [动] 沙梭子, 蚁狮
 ဖုတ်ကြည်း ကါ <phout kyi> 火化, 烧化
 ဖုတ်ကျေး ကါ <phout kywei> = ဖုတ်ကြည်း
 ဖုတ်စု နှု၊ <phout su> (合) 聚合体, 整片的; သစ်ပင် ~ 树
 丛 / ချုံ ~ 灌木丛 / တောင် ~ 群山 / ကျွန်း ~ 群岛
 / အိမ် ~ 一大片房子
 ဖုတ်ဆား နှု၊ <phout hsa> (做药用) 煨盐
 ဖုတ်တမြိုက် ကဝါ <phout t-myait> 立刻, 立即, 马上, 也写
 做 ဖုတ်တပြိုက်
 ဖုတ်တိုက် I နှု၊ <phout tait> 牛的嘴唇 II ကါ <phout tait>
 脚擦地走
 ဖုတ်တစ္ဆေ နှု၊ <phout t-hsei> 鬼, 妖精
 ဖုတ်ပုမီးတိုက် ကဝါ <phout pu mi: dait> 火速地, 迫不及待;

စစ်ပစ္စည်းများကို ~ ပို့သည်။ 火速运送军用物资。 / ~ ရေး
 ရသည်။ 急忙写。
 ဖုတ်ပုမီးတိုက် ကဝါ <phout pu mi: myait> = ဖုတ်ပုမီးတိုက်
 ဖုတ်ပြိတ် နှု၊ <phout peit> 饿鬼, 鬼域
 ဖုတ်ဖုတ် မသါ <phout phout> 噼啪, 扑扑; ~ ကျတယ်။ 扑
 扑往下掉。 / ~ ရိုက်တယ်။ 打得噼啪作响。
 ဖုတ်မြိုက် ကါ <phout hmyait> 煨
 ဖုတ်ရထား နှု၊ <phout y-hta> = ဖုတ်ရထား
 ဖုတ်လူး I နှု၊ <phout lu> [动] 捣属, 捣 II ကါ <phout
 lu> 禽类在沙土中打滚
 ဖုတ်လှိုက်ဖုတ်လှိုက် ကဝါ <phout hlait phout hlait> ① 气
 喘吁吁; ပြေးလာလိုက်ရတာ ~ ဖြစ်သွားတာပဲ။ 跑得气喘吁
 吁的。② 奄奄一息; အသက်ကလေး ~ သာကျန်တော့တယ်။
 生命垂危奄奄一息。
 ဖုတ်ဝင် ကါ <phout win> ① (迷信) 鬼附身 ② (如饿鬼般
 地) 拼命吃
 ဖုတ်သိုက် I နှု၊ <bout thait> 狭窄而杂乱的小窝棚 II ကဝါ
 <bout thait> (头发、衣服等) 散乱下垂, 蓬乱地; ဆံပင်
 ကို ~ မထားနဲ့။ 不要披头散发。
 ဖုတ်သွင်း ကါ <phout thwin> (迷信) 使鬼魂附身
 ဖုတ်သွင်းရထား နှု၊ <phout thwin: y-hta> = ဖုတ်ရထား
 ဖုတ်သိပ် ကါ <phout theit> 雨后尘土不扬; မိုးတပြိုက်နဲ့ပြိုက်
 ရွာသဖြင့်လမ်းမှာ ~ သွားသည်။ 下了一场阵雨, 路上不起尘
 土了。
 ဖုတ် နှု၊ <phan> ① 微干; သနပ်ခါးရေကျသွေးထားသော်လည်းခဏ
 ကြာလျှင် ~ သွားတတ်သည်။ 磨出的黄香楝粉液很稀, 可
 不久就干了。② 气味略有走散
 ဖုတ်တင့်တင့် ကဝါ <phan' t-ngan' ngan> = ဖုတ်တင့်တင့်
 ဖုတ်ဖုန် နှု၊ <phan' phan> ① 微微, 略微; ဖုန် ~ 略带苦
 涩味 / ချဉ် ~ 略带酸味 ② 淡, 浅; ဝါ ~ 淡黄色 / ပိမ်း
 ~ 浅绿色 ③ 微干; အဝတ်များ ~ ရှိသည်။ 衣服有些干
 了。
 ဖုတ် I နှု၊ <phan> ① 次数, 次; လုပ် ~ များသည်။ 干的次
 数多。② 消毒水; အနာ ~ ဆေးသည်။ 用消毒水洗伤口。
 ③ 染色用的一种树皮; ~ ခေါက် 染色用的一种树皮
 / ~ ရည်ဆိုးသက်န်း (用树皮汁) 染过色的袈裟 ④ 玻璃;
 ~ ချောင်း 玻璃管, 日光灯管 / ~ ဂေါ်လိလုံး 玻璃球 /
 ~ အုပ်ဆောင်း 玻璃钟罩 / ~ ဖူး 玻璃罐, 【化】烧瓶 / ~
 မီးအိမ် 马灯 II နှု၊ <phan> 涩; ~ သောအရသာ 涩味
 III ကါ <phan> ① 制造, 创造 ② 办理, 处理; ဖိတ်စွက်ကျွေး
 နော်မတတ်နိုင်တော့ဘူး။ ခင်ဗျားပဲ ကြည့်ပြီး ~ စမ်းပါအုံး။ 这件事
 我无能为力, 只好由你瞧着办了。③ 弹(棉花), 弄松
 (椰棕等); ဝါ ~ သည်။ 弹棉花。 / အုန်းဆံ ~ သည်။ 弄
 松椰棕。 / စက္ကူ ~ သည်။ 把成叠的纸弄松。④ 洗牌